



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် မတ်လ ၁၁ ရက်မှ**  
**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com


ဧပြီလ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက် မတ်လ ၁၁ ရက်မှ  
 ဧပြီလ ၂၄ ရက် ၂၀၂၂ ခုနှစ်  
 ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

| စဉ် |                                             | ဖေဖော်ဝါရီ ၁ -<br>ဧပြီလ ၁၀ | ဧပြီလ ၁၁- ဧပြီ ၂၄ | စုစုပေါင်း |
|-----|---------------------------------------------|----------------------------|-------------------|------------|
| ၁   | အရပ်သားများ သတ်ဖြတ်ခံရခြင်း                 | ၂၄၆                        | ၁                 | ၂၄၇        |
| ၂   | အရပ်သားများ ဖမ်းဆီးခံရခြင်း                 | ၂၉၁                        | ၉                 | ၃၀၀        |
| ၃   | အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း              | ၁၈၇                        | ၈                 | ၁၉၅        |
| ၄   | အဆောက်အအုံများ<br>ပျက်စီးဆုံးရှုံးမှုများ   |                            |                   |            |
|     | လွိုင်ကော်မြို့နယ်                          | ၈၅                         | ၁                 | ၈၆         |
|     | ဒီးမော့ဆိုမြို့နယ်                          | ၃၇၅                        | ၆                 | ၃၈၁        |
|     | ဖယ်ခုံမြို့နယ်                              | ၁၁၉                        | ၃                 | ၁၂၂        |
|     | ဖရူဆိုမြို့နယ်                              | ၇                          | ၃၄                | ၄၁         |
| ၅   | ထုတ်ပယ်ခြင်းခံရသော CDM<br>ပညာရေးဝန်ထမ်းများ |                            |                   |            |
|     | ဖရူဆိုမြို့နယ်                              | ၅၂၆                        |                   | ၅၂၆        |
|     | ဒီးမော့ဆိုမြို့နယ်                          | ၁၁၂၃                       |                   | ၁၁၂၃       |
|     | မယ်စွဲမြို့နယ်                              | ၇၈                         |                   | ၇၈         |
|     | ဖါးဆောင်းမြို့နယ်                           | ၁၅၂                        |                   | ၁၅၂        |
|     | ရှားတောမြို့နယ်                             | ၅၄                         |                   | ၅၄         |
|     | ဖယ်ခုံမြို့နယ်                              | ၆၄၈                        |                   | ၆၄၈        |
|     | ဘောလခဲမြို့နယ်                              | ၄၂                         |                   | ၄၂         |
|     | စုစုပေါင်းထုတ်ပယ်ခြင်း                      | ၂၆၂၃                       |                   | ၂၆၂၃       |

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

| စဉ် | မြို့နယ်   | ခန့်မှန်းဦးရေ<br>မတ်လ ၂၇<br>ရက်နေ့ အထိ | IDPs အသစ် မတ်လ<br>၂၇ ရက်နေ့- ဧပြီလ<br>၁၀ ရက်နေ့ | စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ |
|-----|------------|----------------------------------------|-------------------------------------------------|---------------------------------------|
| ၁   | လွိုင်ကော် | ၅၂၃၁၁                                  |                                                 | ၅၂၃၁၁                                 |
| ၂   | ဒီးမော့ဆို | ၇၈၂၆၅                                  |                                                 | ၇၈၂၆၅                                 |
| ၃   | ဖရူဆို     | ၄၄၀၃                                   |                                                 | ၄၄၀၃                                  |
| ၄   | ဖါးဆောင်း  | ၄၀၀၀                                   |                                                 | ၄၀၀၀                                  |
| ၅   | ဖယ်ခုံ     | ၅၁၀၀၀                                  |                                                 | ၅၁၀၀၀                                 |
| ၆   | ရှားတော    | ၂၃၉၅                                   |                                                 | ၂၃၉၅                                  |
| ၇   | မယ်စွဲ     | ၁၀၀၀                                   |                                                 | ၁၀၀၀                                  |
| ၈   | ဘောလခဲ     | ၃၇၄၁                                   |                                                 | ၃၇၄၁                                  |
|     | စုစုပေါင်း | ၁၉၇၁၁၅                                 |                                                 | ၁၉၇၁၁၅                                |



တိုက်ပွဲဖြစ်ပွားမှုအခြေအနေ၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများ။

ဧပြီလ (၁၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ လွိုင်ကော်မြို့၊ ဒီမောဆိုမြို့၊ မိုးဗြဲမြို့၊ ဖရူဆိုမြို့နှင့် ဘောလခဲမြို့တို့တွင် စစ်ကောင်စီမှ ထိုးစစ်ဆင်မှု အရှိန်မြင့်တက်လာခဲ့ပြီး ထိုးစစ်ဆင်မှုများတွင် လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုခြင်းများအပြင် ဒီမောဆိုမြို့၊ နောင်ပုလဲ ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများတွင် လေကြောင်း တိုက်ခိုက်မှုများပါ အသုံးပြုလာပါသည်။ လက်နက်ကြီးများကြောင့် ဘာသာရေးအဆောက်အဦးနှင့် ပြည်သူ့အိုးအိမ် ထိခိုက်ပျက်စီးမှုများအပြင် ဒေသခံများ ထိခိုက်မှုများလည်း ရှိခဲ့ပါသည်။ ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ် ကျေးရွာ တွင်လည်း စစ်ကောင်စီမှ ပြည်သူများ၏ နေအိမ်နှင့်စပါးကျိပေါင်း (၃၀)ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီမောဆိုမြို့၊ အူးခူးရီကျေးရွာရှိ ကက်သလစ်ဘုရားကျောင်းတွင် တစ်လခန့် တပ်စွဲထားပြီး ဘုရားကျောင်းကို ဖျက်ဆီးခဲ့ပါသည်။

ဧပြီလ ၁၁ရက်နေ့၊ ဖရူဆိုမြို့နယ်၊ ဒေါပိုရှေ့ရွာအောက်တွင် စစ်ကောင်စီတပ်နှင့် KA, KNDF B-15 တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၃)ဦးကျဆုံးပြီး (၁)ဦးဒဏ်ရာရရှိကြောင်း သိရှိရပါသည်။ ဒီမောဆိုမြို့၊ အူးခူးရီကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် KA, KNDF ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ အလွန်အကျွံလက်နက်ကြီးပစ်ခတ်မှုကြောင့် KNDF မှ ရဲဘော် (၃)ဦးလက်နက်ကြီးကြောင့် ကျဆုံးခဲ့ရပြီး (၂)ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရပါသည်။

ဧပြီလ ၁၂ရက်နေ့၊ တံတားပြုပြင်ရန် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို ဖရူဆိုမြို့နယ်၊ မားခရော်ရှေ့နှင့် လောကျေရွာသစ်ကျေးရွာကြားတွင် ကရင်နီဒေသခံတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၈)ဦးသေဆုံးကာ အိမ်စီးကားတစ်စီး၊ ဒန်ဘန်ကားတစ်စီးနှင့် ဘက်ဖိုးတစ်စီး တို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့တို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။ စစ်ကောင်စီတပ်မှ လောကျေရွာ သစ်ကျေးရွာမှ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရှိရပါသည်။ ဒီမောဆိုမြို့နယ်၊ နောင်ပုလဲ နှင့် အူးခူးရီကျေးရွာတို့၌ စစ်ကောင်စီတပ်နှင့် KA, KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ (၃၀) ထက်မနည်း ထိခိုက်မှုရှိကြောင်း KNDF B-02 မှ ထုတ်ပြန်ထားပါသည်။



ဒီမောဆိုအရှေ့ဘက်ခြမ်းသို့ စကစ ပစ်လိုက်သည့် အမြောက်သီးများ ဖရူဆိုမြို့နယ်၊ ငွေတောင်ရွာသစ်တွင် ဖျက်ဆီးခံလိုက်ရသည့် အရပ်သားနေအိမ် ဧပြီလ ၁၃ရက်နေ့၊ KA, KNDF ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများအပြင် တိုက်လေယာဉ် (၃)စင်းဖြင့် ပစ်ခတ်ခြင်းကြောင့် KNDF မှ ရဲဘော် (၃)ဦးလက်နက်ကြီး ထိမှန်ကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်မှလည်း ထိခိုက်မှုများရှိကြောင်း သိရှိရပါသည်။

ဧပြီလ ၁၄ရက်နေ့၊ လွိုင်ကော်မြို့နယ်၊ ချီကယ်ရပ်ကွက်အနီးတစ်ဝိုက်တွင် KA, KNDF နှင့်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ တိုက်ပွဲအတွင်း လက်နက်ကြီးစကြောင့် ဒေသခံတစ်ဦးပေါင်တွင် ထိမှန်ခဲ့ပါသည်။ လက်နက်ကြီးကြောင့် အိမ်အချို့ပျက်စီးမှုရှိကြောင်းလည်း သိရပါသည်။ ထို့အပြင် ဖရူဆိုမြို့နယ်၊ ထားလဲနှင့် နန်းဖဲကျေးရွာအကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၆၆)၊ ခမရ (၁၀၈)တပ်ရင်း တပ်ရင်းမှူးအပါအဝင် တပ်စိတ်တစ်စိတ်ခန့် မိုင်းထိမှန်ခဲ့ပြီး (၄)ဦးသေဆုံးကာ (၃)ဦး အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရှိရပါသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ ညသန်းခေါင် ၁ နာရီခန့်တွင် ထီးဖိုးကလေးကျေးရွာအုပ်စုအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် လက်နက်ကြီး ၄ လုံးပေါက်ကွဲခဲ့ပြီး တိရိစ္ဆာန်အချို့ ထိခိုက်မှုရှိခဲ့ပါသည်။



ဧပြီလ ၁၅ရက်နေ့၊ ခမရ ၄၂၂ မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ရှိ ဒေသခံ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

ဧပြီလ ၁၆ရက်နေ့၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့နယ်၊ ဒေါမူးကလားကျေးရွာသို့ လက်နက်ကြီး (၄) လုံးပစ်ခတ်ခြင်းကြောင့် ပြည်သူ့နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး အသက် (၇) နှစ်အရွယ်ခန့် ကလေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါသည်။

ဧပြီလ ၁၇ရက်နေ့၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဖရူဆိုမြို့နယ်၊ လောထောတနောကျေးရွာဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူ့အိမ်အချို့ထိခိုက်ပျက်စီးခဲ့ရပြီး ဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ပါသည်။

ဧပြီလ ၁၈ရက်နေ့၊ ဘောလခဲမြို့၊ နန်းဖဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ရပါသည်။

ဧပြီလ ၁၉ရက်နေ့၊ ဒီမောဆိုမြို့၊ ငွေတောင်အခြေစိုက် ခလရ (၁၀၄)တပ်မှ တာဝေးပစ် လက်နက် ကြီးပစ်ခတ်မှုကြောင့် နောင်ပုလဲကျေးရွာအုပ်စု၊ လေးမိုင်ယပ်ခူရွာရှိ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ပါသည်။ ထို့အပြင် တရက်တည်းတွင် စစ်ကောင်စီမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီမောဆိုအရှေ့ဘက်ခြမ်းရှိ ပြည်သူ့အိုးအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရပြီး လမ်းသွားလမ်းလာပြည်သူတစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ရပါသည်။

ဧပြီလ ၂၀ရက်နေ့၊ မိုးဗြဲမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကရင်နီဒေသခံကာကွယ်ရေးတပ်များတိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း အရပ်သားပြည်သူအချို့ထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပြည်သူ့နေအိမ် အနည်းဆုံး (၃)လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာမှ နေအိမ်အချို့ပျက်စီးခဲ့ရပါသည်။

ဧပြီလ ၂၀ရက်နေ့၊ စစ်ကောင်စီတပ်မှ လွိုင်ကော်မြို့တွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမှုများ ပြု လုပ်နေပြီး ဧပြီလ ၂၀မှ ၂၁ ရက်နေ့အထိ အရပ်သားပြည်သူ ၅ ဦးဖမ်းဆီးခံခဲ့ရပါသည်။ ထို့အပြင် မိုးဗြဲမြို့၊ စည်ကားရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦး ထိမှန်ခဲ့ပါသည်။

ဧပြီလ ၂၂ရက်နေ့ နံနက် ၇ နာရီခန့်တွင် KNDF B 09 နှင့် ပူးပေါင်းတပ်ဖွဲ့များ နယ်မြေရှင်းလင်းရေးပြုလုပ်နေစဉ် KNDF B 09 မှ ရဲဘော်တစ်ဦး မိုင်းနှင်းမိသောကြောင့် ခြေနှစ်ဖက်လုံး ဆုံးရှုံးသွားကြောင်း KNDF B 09 မှ ထုတ်ပြန်ထားပါသည်။

**Contact persons:**

Khu Ko Reh                      Tel: +666 5329 7814  
 Khu Ruby                        Tel: +666 3184 2980  
 Website : [www.karennicsn.org](http://www.karennicsn.org)  
 Facebook: Karenni Csn  
 Email: kcsn2010@gmail.com